

“ကျောင်းသား၊ကျောင်းသူများလိုက်နာရန် စည်းကမ်းချက်များ”

- ၁။ ကျောင်းခေါ်ချိန်(၇၅%)ပြည့်မီခြင်းမရှိလျှင်စာမေးပွဲဖြေဆိုခွင့်(လုံးဝ) လုံးဝခွင့်မပြု။
- ၂။ ကျောင်းတက်ချိန်အနည်းဆုံး (၇၅)% မရှိသဖြင့် စာမေးပွဲဖြေဆိုခွင့်မရသူသည် ၎င်းပညာသင်နှစ်အတွက် စာမေးပွဲ တစ်ကြိမ်ကျအဖြစ် သတ်မှတ်ခြင်းခံရမည်။
- ၃။ ကျောင်းသား၊ကျောင်းသူများသည် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်းမပြုရ။
(လက်ပြတ်၊လည်ဟိုက်၊ကိုယ်ကျပ်အင်္ကျီများ၊ ပါးလွှာသောအင်္ကျီများ၊တီရှပ်လုံးဝ ဝတ်ဆင်ခြင်းမပြုရ။)
- ၄။ ကျောင်းဝန်းအတွင်း နေ့စဉ်(တနင်္လာနေ့မှ သောကြာနေ့အထိ) ကျောင်းမှသတ်မှတ်ထားသော တူညီဝတ်စုံကိုသာ ဝတ်ဆင်ရမည်။
 - ကျောင်းသား - ရုပ်အင်္ကျီအဖြူနှင့် စိမ်းပြာရင့်ရောင်ပုဆိုးကွက်
 - ကျောင်းသူ - မြန်မာအင်္ကျီအဖြူနှင့် စိမ်းပြာရင့်ရောင်ပြောင်လုံချည်
 မှတ်ချက်။ သတ်မှတ်ထားသော ကျောင်းဝတ်စုံမှလွဲ၍ မည်သည့်ဝတ်စုံကိုမျှ ဝတ်ဆင်ခွင့်မပြု။
- ၅။ ဆံပင်ကိုမည်သည့်ဆေးအရောင်မျှဆိုးခွင့်မပြု။
- ၆။ နေ့စဉ်နံနက် (၈:၄၅)နာရီတွင် ကျောင်းတံခါးပိတ်ထားမည် ဖြစ်ပါသည်။
- ၇။ ကျောင်းဝန်းအတွင်း မိမိတို့သက်ဆိုင်ရာကျောင်းသားကတ်ပြားများအား ချိတ်ဆွဲထားရမည်။
- ၈။ ကျောင်းပရဝုဏ်အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ရာဇဝတ်မှုနှင့် မလွတ်ကင်းသောခိုက်ရန်ဖြစ်ပွားခြင်းနှင့် မည့်သည့် လောင်းကစားခြင်းကိုမျှ မပြုလုပ်ရ။ အမျိုးသမီးများကို ဣန္ဒြေပျက်စေမည့် မည့်သည့် နောက်ယှက်မှုမျိုးကိုမျှ မပြုလုပ်ရ။
- ၉။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားခြင်း မပြုရ။
- ၁၀။ ကျောင်းနံရံများနှင့်ကြော်ငြာသင်ပုန်းတို့တွင် သက်ဆိုင်ရာမှခွင့်ပြုချက်မရရှိဘဲ မည်သည့်စာရွက်စာတမ်းကိုမှကပ်ခြင်း၊ ရေးခြစ်ခြင်း မပြုရ။
- ၁၁။ ကျောင်းသားများပညာသင်ကြားခြင်းကို အနှောက်အယှက်ဖြစ်စေမည့် မည်သည့်ဆူညံမှုများမျှ မပြုလုပ်ရ။
- ၁၂။ ကျောင်းသားများပညာသင်ကြားခြင်းကို အနှောက်အယှက်ဖြစ်စေမည့် မည်သည့်စာတမ်းကိုမျှ ကပ်ခြင်း၊ရေးခြစ်ခြင်း မပြုလုပ်ရ။
- ၁၃။ စာသင်ခန်းအတွင်းရှိ စားပွဲ၊ကုလားထိုင်များအား စာများရေးခြင်း၊ စာသင်ခန်းပြင်ပသို့ ထုတ်ယူခြင်း၊ဖျက်ဆီးစေခြင်းများ မပြုလုပ်ရ။
- ၁၄။ ကျောင်းမှအခါအားလျော်စွာထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူခြင်း ခံရမည်။
- ၁၅။ စက်ဘီး၊ဆိုင်ကယ်၊ယာဉ်များကို သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အညီ လိုက်နာကြရမည်။
- ၁၆။ ကွန်ပျူတာတက္ကသိုလ်များတွင် ဖွင့်လှစ်သည့် မည်သည့်သင်တန်းမဆို နောက်ဆက်တွဲစာမေးပွဲကျင်းပပေးမည်မဟုတ်ပါ။

စာမေးပွဲစည်းကမ်းချက်များ

- ၁။ စာမေးပွဲဖြေဆိုသူများသည် စာမေးပွဲခန်းကြီးကြပ်သူ ဆရာ၊ဆရာမများစစ်ဆေးနိုင်ရန်အတွက် မိမိတို့၏ ကျောင်းသားမှတ်ပုံတင်ကတ်ပြား (Identity Card)များကို နေ့စဉ် စာမေးပွဲခန်းသို့ ယူဆောင်လာကြရမည်။
- ၂။ စာမေးပွဲခန်းအတွင်းသို့ ရောက်လျှင်ရောက်ခြင်း မိမိစာဖြေမည့် ခုံနှင့်ပတ်ဝန်းကျင်တွင် ရေးသားထားသော စာများ ရှိ/မရှိ စစ်ဆေးကြည့်ရှုရမည်။အကယ်၍တွေ့ရှိလျှင် စာမေးပွဲခန်းကြီးကြပ်သူ ဆရာ၊ဆရာမတစ်ဦးဦးအား ခေါ်ယူပြရမည်။ ဤသို့မပြမိဘဲ ကြီးကြပ်သူများကတွေ့ရှိပါက စာဖြေသူ၏ တာဝန်သာဖြစ်ပေမည်။
- ၃။ စာဖြေသူများသည် အဖြေစာအုပ်မှ စာမျက်နှာနှစ်ဘက်စလုံးတွင်ရေး၍ ဖြေရမည်။ အကြမ်းရေးလို၊မှတ်လို၊ စီစဉ်လိုလျှင် အဖုံးနှစ်ရွက်၏ အတွင်းစာမျက်နှာများကို အသုံးပြုနိုင်သည်။ စာစစ်သူများက စစ်ဆေးရန်မဟုတ်သော ရေးသားချက်များကို ကန့်လန့်ဖြတ်မျဉ်းဆွဲကာ ပယ်ဖျက်ပစ်ရမည်။
- ၄။ အကြမ်းရေးခြစ်ရန် စာရွက်လွတ်ပေးမည်မဟုတ်။ ထိုသို့အသုံးပြုရန်လည်း အပြင်မှစာရွက်အလွတ်ကို မယူခွဲရ၊ ဖြေဆိုလိုသမျှကို ပေးထားသောစာအုပ်တွင်သာ ရေးရမည်။ အဖြေစာရွက်မလုံလောက်သေးလျှင်ထပ်၍ တောင်းပါ။ အဖြေစာအုပ်မှ စာရွက်များကို မဆုတ်ရ။ ထုတ်ပေးထားသော အဖြေစာအုပ်အားလုံးကို ပြန်လည်ပေးအပ်ရမည်။
- ၅။ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများသည် မိမိနှင့်သက်ဆိုင်ရာစာမေးပွဲခန်းသို့ ကန့်သတ်ထားသော အချိန်အတွင်းအမီလာရောက်ကြရမည်။ စာမေးပွဲစာချိန်မှ မိနစ် (၃၀)အတွင်း ရောက်ရှိလာသူများကိုသာ စာမေးပွဲခန်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ပါ။
- ၆။ ဖြေဆိုခွင့်အချိန် တစ်ဝက်မကုန်လွန်သေးမီ စာဖြေသူများကို စာမေးပွဲခန်းမှ ထွက်ခွာခွင့်ပေးမည်မဟုတ်ပါ။
- ၇။ စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာမေးပွဲခန်းထဲ၌ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း တစ်ဦးနှင့်တစ်ဦး စကားပြောဆို မေးမြန်းခြင်း တီးတိုးတိုင်ပင်ခြင်း၊ အဖြေပြသခြင်းများကို လုံးဝခွင့်မပြု။
- ၈။ စာမေးပွဲခန်းအတွင်းသို့ မှတ်သားထားသော ပေတံ၊စာရွက်စာတမ်းများ မှတ်စုစာအုပ်များ၊ စာမေးပွဲဖြေဆိုရာ၌ အထောက်အကူဖြစ်စေမည့် ပစ္စည်းကိရိယာစသည်များ ယူဆောင်လာခြင်းကို လုံးဝခွင့်မပြု။
- ၉။ စာမေးပွဲခန်းအတွင်း စာမေးပွဲဖြေဆိုနေစဉ် မှတ်စုရေးသားထားသော ပေတံ၊ မှတ်စု စာရွက်စာတမ်းများ ကိုယ်ပေါ်တွင် (သို့) ခုံပေါ်တွင် ရေးသားထားခြင်းများစသော မသမာသောနည်းလမ်းဖြင့် ဖြေဆိုကြောင်း အထောက်အထားခိုင်လုံစွာ တွေ့ရှိပါက ကူးယူခြင်းမပြုရသေးစေကာမူ ၎င်းကျောင်းသား၊ကျောင်းသူအား အဆိုပါပညာသင်နှစ် (၁)နှစ် ပညာသင်ခွင့် ရပ်စဲမည်။
- ၁၀။ ကျောင်းသား၊ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုပြီး အဖြေလွှာကို သက်ဆိုင်ရာကြီးကြပ်ရေးမှူးထံ မအပ်နှံဘဲ စာမေးပွဲခန်းပြင်ပသို့ ယူဆောင်သွားကြောင်းတွေ့ရှိပါက အဆိုပါပညာသင်နှစ် (၁)နှစ် ပညာသင်ခွင့်ရပ်စဲမည်။
- ၁၁။ စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသား၊ကျောင်းသူတစ်ဦးတစ်ယောက်သည် မှတ်စုစာရွက်၊ ပေတံအစရှိသည်တို့မှ ကူးယူခြင်း၊ အချင်းချင်းတီးတိုးမေးမြန်းဖြေကြားခြင်း၊ အခြားတစ်ဦး၏ အဖြေလွှာစာအုပ်မှ အိန္ဒြေမပျက်ကူးယူခြင်းစသည့် မသမာမှုများ ကျူးလွန်သည်ကို တွေ့ရှိပါက ထိုကျောင်းသား၊ကျောင်းသူကို စာမေးပွဲဖြေဆိုသည့် ပညာသင်နှစ်နှင့် နောက်ထပ်ပညာသင်နှစ် (၁)နှစ် စုစုပေါင်းပညာသင်နှစ် (၂)နှစ် ပညာသင်ခွင့်ရပ်စဲမည်။
- ၁၂။ ကျောင်းသား၊ကျောင်းသူတစ်ဦးသည် အသင့်ဖြေဆိုထားသောစာရွက်များကို အစားထိုးလဲလှယ်ကြားညပ်၍လည်းကောင်း အသင့်ဖြေဆိုထားသော အဖြေလွှာစာအုပ်ချင်းလဲလှယ်၍လည်းကောင်း၊ မသမာသောနည်းဖြင့် စာမေးပွဲဖြေဆိုကြောင်း တွေ့ရှိပါက စာမေးပွဲဖြေဆိုသည့်ပညာသင်နှစ်နှင့် နောက်ထပ် (၂)နှစ် စုစုပေါင်း (၃)နှစ် ပညာသင်ခွင့်ရပ်စဲမည်။

၁၃။ ကျောင်းသား၊ကျောင်းသူတစ်ယောက်သည် မိမိဖြေဆိုပြီးသော အဖြေလွှာစာရွက်ကို အခြားတစ်ယောက်အားပေး၍ ကူးယူခွင့်ပေးခြင်းနှင့် အခြားနည်းဖြင့် ကူညီခြင်းများတွေ့ရှိရပါက အဖြေလွှာ(သို့) ကူညီလက်ခံရယူသော ကျောင်းသား နှင့် အဖြေလွှာ (သို့) အကူအညီပေးသော ကျောင်းသားနှစ်ဦးစလုံးအား စာမေးပွဲဖြေဆိုသည့် ပညာသင်နှစ်အပြင် နောက်ထပ်ပညာသင်နှစ် (၂)နှစ် စုစုပေါင်း ပညာသင်နှစ် (၃)နှစ် ပညာသင်ခွင့်ရပ်စဲမည်။

၁၄။ စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူတစ်ယောက်သည် မိမိအဖြေလွှာကို အခြားကျောင်းသား၊ကျောင်းသူတစ်ယောက် ၏ အဖြေလွှာနှင့်လဲယူ၍ ထိုလဲယူထားသော အဖြေလွှာပေါ်၌ မိမိ၏စာမေးပွဲခုံအမှတ်ကို ပြင်ဆင်ရေးသားထားကြောင်း တွေ့ရှိပါက ထိုသို့မသမာသောနည်းအသုံးပြုသော ကျောင်းသားအား ထိုစာမေးပွဲဖြေဆိုသည့် ပညာသင်နှစ်နှင့် နောက်ထပ်ပညာသင်နှစ် (၃)နှစ် စုစုပေါင်း ပညာသင်နှစ် (၄)နှစ် ပညာသင်ခွင့်ရပ်စဲမည်။

၁၅။ ကျောင်းသား၊ကျောင်းသူတစ်ဦးသည် စာမေးပွဲခန်းအတွင်း၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ ကြီးကြပ်သူဆရာ၊ဆရာမများအား ရိုင်းပြောပြောဆိုဆက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်းပြုမှုခံခဲ့ရပါက ထိုကျောင်းသားအား စာမေးပွဲဖြေဆိုခွင့် ရပ်ဆိုင်း၍ အဆိုပါပညာသင်နှစ်နှင့် နောက်ထပ်ပညာသင်နှစ် (၁)နှစ် စုစုပေါင်း ပညာသင်နှစ် (၂)နှစ် ပညာသင်ခွင့်ရပ်စဲ မည်။

၁၆။ စာမေးပွဲတွင် လူစားဝင်ရောက်ဖြေဆိုကြောင်းစစ်ဆေးတွေ့ရှိပါက စာမေးပွဲဖြေဆိုခွင့်ကို ရပ်ဆိုင်းပြီး သက်ဆိုင်ရာ ကျောင်းသား၊ကျောင်းသူအား စာမေးပွဲဖြေဆိုသည့် ပညာသင်နှစ်နှင့် နောက်ထပ်ပညာသင်နှစ် (၂)နှစ် စုစုပေါင်း (၃)နှစ် ပညာသင်ခွင့်ရပ်စဲမည်။ လူစားဝင်ရောက်ဖြေဆိုပေးသူအားလည်း ထိရောက်စွာအရေးယူမည်။ လူစားဝင်ရောက် ဖြေဆိုပေးသူသည် တက္ကသိုလ် ကျောင်းသား၊ကျောင်းသူဖြစ်ပါက ၎င်းအားပညာသင်နှစ် (၃)နှစ် ပညာသင်ခွင့်ရပ်စဲမည်။ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲထံ အကြောင်းကြားစာပေးပို့မည်။ ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အကြောင်းကြားစာပေးပို့မည်။

၁၇။ ကူးချခြင်း၊ခိုးချခြင်း၊ အချင်းချင်းတီးတိုင်းတိုင်ပင်၍ ရေးခြင်းတို့နှင့်စပ်လျဉ်းသော မသင်္ကာဖွယ် သက်သေအထောက်အထား များကို အဖြေလွှာများတွင်တွေ့ရှိပါက အဖြေလွှာအားလုံးကို အမှတ်ပေးလိမ့်မည်မဟုတ်။

၁၈။ စာမေးပွဲဖြေဆိုရာ၌ မိမိတို့၏အဖြေစာအုပ်များပေါ်တွင် မှန်ကန်သော မိမိတို့၏ ခုံအမှတ်များကိုသာ အထူးဂရုစိုက်ပြီး ရေးသားရမည်။ ထိုသို့ ခုံအမှတ်ကိုရေးသားရာ၌ ၎င်းခုံအမှတ်ရှေ့မှ သင်္ကေတအမှတ်အသားများကိုပါ ဖော်ပြရေးသားရန် လိုအပ်ပါသည်။

၁၉။ ကျောင်းသား၊ကျောင်းသူများသည် အဖြေစာအုပ်များပေါ်တွင် တစ်ကြိမ်ရေးသားပြီးသော မိမိတို့၏ခုံအမှတ်များကို ထပ်မံရေးသားခြင်း၊ ဖျက်ပစ်ခြင်းများမပြုလုပ်ရန် တားမြစ်သည်။ အကယ်၍ ခုံအမှတ်အမှားကို ရေးသားမိ၍ အမှန်ကိုပြင်ဆင်ရေးသားလိုပါက စာမေးပွဲခန်းကြီးကြပ်သူ ဆရာ၊ဆရာမများအား အသိပေးပြင်ဆင်၍ ၎င်းပြင်ဆင်ချက် မှန်ကန်ကြောင်း ကြီးကြပ်ရေးမှူးက ထောက်ခံလက်မှတ်ရေးထိုးပေးရပါမည်။

၂၀။ စာမေးပွဲဖြေဆိုပြီးချိန်တွင် မိမိတို့၏အဖြေစာအုပ်ကို အဖြေလွှာသိမ်းကောက်သော ဆရာ၊ဆရာမများသိမ်းယူသည်အထိ စောင့်၍အပ်ရမည်။ စာမေးပွဲဖြေဆိုချိန်မပြည့်မီ စာမေးပွဲခန်းမမှ ထွက်ခွာလိုသော မိမိ၏အဖြေလွှာစာအုပ်ကို စာမေးပွဲခန်း ကြီးကြပ်သည့် ဆရာ၊ဆရာမတစ်ဦးဦးအား ပေးအပ်ပြီးမှသာ စာမေးပွဲခန်းမမှ ထွက်ခွာရမည်။ အဖြေလွှာစာအုပ်များကို စာမေးပွဲခန်းအပြင်သို့ ယူဆောင်သွားခြင်းကို လုံးဝခွင့်မပြု။

၂၁။ Electronic Calculator (Non-Programmable) ကို ဤတက္ကသိုလ်စာမေးပွဲများကို အသုံးပြုရန် ခွင့်ပြုသည်။

